

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

ပုံစံ-	ဝင်ငွေခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ		စာမျက်နှာ အနက်
အခွန်ထမ်းအမည်		အခွန်ထမ်းမှတ်ပုံတင်အမှတ်	
အခွန်အမျိုးအစား	ဝင်ငွေခွန်	ဘဏ္ဍာနှစ်	

စာရင်းကိုက်ညီချက်များ	ဘဏ္ဍာနှစ်	ဘဏ္ဍာနှစ်	ဘဏ္ဍာနှစ်
	၂၀ - ၂၀	၂၀ - ၂၀	၂၀ - ၂၀
(က)			
(ခ)			
(ဂ)			
(ဃ)			
(င)			
စာမျက်နှာ -----မှ ကိုက်ညီချက်များ			
စုစုပေါင်းစာရင်းကိုက်ညီချက်များ			
ယခင်နှစ်မှ သယ်ဆောင်ခန့်ခွဲမှုမရှိ စုစုပေါင်းအရှုံး (-----ဘဏ္ဍာနှစ်(များ))			
ယခင်နှစ်မှ သယ်ဆောင်ခန့်ခွဲမှုမရှိစုစုပေါင်းအရှုံးကို ခန့်ခွဲပြီးနောက် စာရင်း ကိုက်ညီမည့်ပမာဏ			
ယခင်အစီရင်ခံထားသောလှူဒါန်းငွေမနှုတ်မီ စုစုပေါင်းဝင်ငွေ			
လှူဒါန်းငွေမနှုတ်မီ စာရင်းစစ်ဆေးချက်အရ စုစုပေါင်းဝင်ငွေ			
ခွင့်ပြုလှူဒါန်းငွေ (လှူဒါန်းငွေမနှုတ်မီ အခွန်စည်းကြပ်ထိုက်သော ဝင်ငွေ၏ ၂၅% အထိသာ ကန့်သတ်ခွင့်ပြုထားသည်)			
စာရင်းစစ်ဆေးချက်အရ အခွန်စည်းကြပ်ထိုက်သောဝင်ငွေ (အရှုံး)			
စာရင်းစစ်ဆေးချက်အရ အခွန်ပမာဏ			
ယခင်အစီရင်ခံခဲ့သောကြေညာလွှာအရအခွန်			
တိုးလာ/ လျော့သွားသည့်အခွန်			
အတိုး			
ဒဏ်ကြေးငွေ(များ)			
စာရင်းစစ်ဆေးချက်အရ အခွန်+ အတိုး+ ဒဏ်			
စာရင်းစစ်ဆေးချက်အရ ကြိုတင်ခွန်			
ယခင်အစီရင်ခံခဲ့သော ကြိုတင်ခွန်			
တိုးလာ/လျော့သွားသည့် ကြိုတင်ခွန်			
ထပ်မံပေးဆောင်ရမည့် (ပြန်အမ်းရမည့်) အခွန် (တိုးလာသည့်အခွန် + အတိုး + ဒဏ်) - (တိုးလာသည့်ကြိုတင်ခွန်)			

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

အခြားသတင်းအချက်အလက်များ

ဤအစီရင်ခံစာပါအချက်များကို ကုမ္ပဏီ/ လုပ်ငန်း၏ ပိုင်ရှင်/ တာဝန်ခံကိုယ်စားလှယ် ဦး/ ဒေါ် ----- နှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

အဖွဲ့ခေါင်းဆောင်-	ရက်စွဲ -

သဘောတူညီချက်- ဤအစီရင်ခံစာပါတွေ့ရှိချက်များသည် အခွန်စည်းကြပ်မှုအကြောင်းကြားစာမဟုတ်သည့်အတွက် စီမံအုပ်ချုပ်မှုနည်းလမ်း အရ ပြန်လည်သုံးသပ်ပေးရန် တင်ပြ၍မရကြောင်း သိရှိပါသည်။ ဤအစီရင်ခံစာအား ----- ရုံး တာဝန်ရှိသူများက ထပ်မံစိစစ်၍ လက်ခံအတည်ပြုသည့်အပေါ်မူတည်၍ အပြောင်းအလဲရှိမည် ဖြစ်ပါကြောင်း မိမိအနေဖြင့် နားလည်သိရှိပါသည်။

အခွန်ထမ်း (သို့မဟုတ်) တရားဝင်ကိုယ်စားလှယ်၏လက်မှတ်	ရာထူး	ရက်စွဲ